

~ အဖြေပေးသည်။ 吞吞吐吐地回答。

မပုရာ: နှ၊ <ma' ph-ya:> 小姐

မဖောက်ထုံး နှ၊ <m-phaut hton:> 生石灰

မဖောက်မပြန် က၊ <m-phaut m-pyan> 永恒不变, 正常

မဖယ်မလယ် ကဝ၊ <m-phe m-le> (罕) 傻里傻气; 一窍不通; လူက ~ နဲ့အလွန်လူထွက်ကျယ်လုပ်ချင်တယ်။ 根本一窍不通却想逞能。

မဖြစ်စေသောက် နှ၊ <m-phyit s-laut> 微不足道的事物

မဖြစ်ညစ်ကျယ် I ကဝ၊ <m-phyit nyit kye> ①无能又偏要挑剔 ②逞能, 逞强 II နှ၊ <m-phyit nyit kye> 逞强的人

မဖွယ်မရာ နှ၊ <m-phwe m-ya> 不恰当的言行, 不得体的言行

မမ I နှ၊ <ma' ma'> ①姐姐 ②对妇女的尊称; 小姐, 太太 ③妇女对比自己年龄小或地位低的人的自称 II မ၊ <ma' ma'> 毫米: ၃၅ ~ ဖလင် 三十五毫米的电影胶卷

မ...မ... မ၊ <m-...m-...> ①插入两个意思相同或相近的单音节动词、形容词或词素, 构成副词, 表示强调性的否定: မိမိတို့ထင်ရာမြင်ရာကိုမကွယ်မတောင့်ပြောဆိုကြပါလျှင်မကောင်းပါလော။ 不加掩饰地把自己的观点说出来, 不好吗? / အသက်ချင်းမှာမတိမ်းမယိမ်းလောက်သာရှိကြ၏။ 年龄不相上下。 / မတိုင်မပင် 不加商量 ②插入两个意思相反的单音节动词、形容词或词素构成副词, 表示“既不……也不……”。也可表示适中, 恰到好处或表示尴尬的中间状态: မကျမစိပ် 不疏不密 / မကျမစိမ်း 不生不熟

မ...မချင်း မ၊ <m-...m-khyin:> 不……就……, 没有……就别……: ငါမလာမချင်းတံခါးမပိတ်နှင့်။ 我没有回来就不要关门。

မ...မနေ မ၊ <m-...m-nei> 不达到……不休止: မဖြစ်မနေလုပ်သည်။ 一直干到成功为止。 / မရမနေပြောသည်။ 一个劲地提出要求。

မ...မဖြစ် မ၊ <m-...m-phyit> 不……不行: မရမဖြစ်အရေး တကြီးလိုအပ်နေသည်။ 没有不行, 正急等着要呢。

မမာမချာ I ကဝ၊ <m-ma m-khya> ①体弱多病, 身体欠佳: ~ ဖြစ်နေသော်လည်းအားမယူပဲဆက်လုပ်သည်။ 尽管身体欠佳, 还是不停息地继续干下去。 ②有身孕, 怀孕 II နှ၊ <m-ma m-khya> 怀孕的

မမာမဆာ ကဝ၊ <m-ma m-hsa> = မမာမချာ

မ...မိ မ၊ <m-...hmi> (书) 在…以前: သူမသွားမီတခါတွေဦးမည်။ 在他走之前, 还会再见一面。

မမီမကမ်း ကဝ၊ <m-hmi m-kan:> ①差一点够着 ②力求够得上: တိုင်တွင်ချိတ်ထားသောလွယ်အိတ်ကို ~ လှမ်း၍ဖြုတ်နေလေသည်။ 伸出手力图去取下那挂在柱子上的挎包。

မမိုမရွား ကဝ၊ <m-mo m-ywa:> (古) 崭新

မမြင့်မီ ကဝ၊ <m-myin' hmi> 不久 = မကြာမီ

မမြင်ကျိုးကျွန် ကဝ၊ <m-myin kyo: kyun> 佯装没看见

မမြင်ကွယ်ရာ နှ၊ <m-myin kwe ya> 背后, 背地里, 暗地里: သူသည် ~ မှနေ၍သွားသွားများကိုအမြဲရှာနေသည်။ 他经常在背地里向村民们寻衅。

မမြင်မကန်း ကဝ၊ <m-myin m-kan:> ①视力模糊: မျက်စိပြာဝေ၍ ~ ဖြစ်သွားသည်။ (他)眼睛花了, 一片模糊。 ②视而不见: ညကြီးမှာ ~ နဲ့လယ်ထဲကျသွားတယ်။ 夜间什么也看不见, 所以掉进了水田里。 ③ = မမြင်မစမ်း

မမြင်မစမ်း ကဝ၊ <m-myin m-san:> 什么也看不见: ~ ဖြင့်အမှောင်ထဲသို့လှမ်းမေးသည်။ 什么也没看见便朝黑暗里喊问了几声。

မမူ က၊ <m-hmu'> 不理睬, 不在乎, 不放在眼里

မမှိတ်မညွန် ကဝ၊ <m-hmeit m-thon> 坚定不移: လူထုအများစုကို ~ ယုံကြည်ရမည်။ 要坚定不移地相信群众的大多数。

မမှန်မကန် ကဝ၊ <m-hman m-kan> 不正确, 错误: အခြေအနေကို ~ အကဲဖြတ်မိလျှင်အဖြေမှန်ကိုရနိုင်မရှိ။ 如果错误地估计形势, 就不可能得出正确的答案。

မမှန်သတင်း နှ၊ <m-hman dh-din:> 谣言: ~ လုပ်ကြံပြောဆိုသည်။ 造谣。

မမှန်သက်သေ နှ၊ <m-hman thet thei> 伪证

မယား နှ၊ <m-ya:> 妻子, 老婆

မယားကြီး နှ၊ <m-ya: gyi:/m-y-gyi:> ①结发妻子, 原配妻子 ②【植】鸭嘴花

မယားငယ် နှ၊ <m-y-nge> 小老婆, 妾

မယားငယ်နေ က၊ <m-y-nge nei> 娶妾, 讨小老婆

မယားစောင် နှ၊ <m-ya: zaun> 情妇

မယားညီအစ်ကို နှ၊ <m-ya: nyi a-ko> 连襟

မယားတရူး နှ၊ <m-y-da' yu:> 犯单相思的男子, 怀念旧时恋人的男子

မယားနေ က၊ <m-ya: nei> 娶妻

မယားနှင့်ကြက်ဆူး နှ၊ <m-y-nin kyat hsu:> = ကသံဆူး

မယားနှင့် နှ၊ <m-y-nin:> = မယားနှင့်ကြက်ဆူး

မယားပါ နှ၊ <m-y-ba> ①继室带来的子女 ②男女结婚时, 女方带来的财产

မယားပြု က၊ <m-ya: pyu'> ①正式娶妻 ②与某女人同居

မယားပြိုင် နှ၊ <m-y-byain> 与正室享有同等权利的二房夫人

မယားမှတ်မှတ် ကဝ၊ <m-ya: hmat hmat> 作为正式妻室, 明媒正娶: လင်မှတ်မှတ် ~ ပေါင်းသင်းကြသည်။ 正式结为夫妻。

မယားဝတ် နှ၊ <m-ya: wut> 妻子对丈夫应尽的义务

မယားသိမ် နှ၊ <m-y-dhein> = ဗဝါနက်